



Website: [www.shanhumanrights.org](http://www.shanhumanrights.org)

Email: [shanhumanrights@gmail.com](mailto:shanhumanrights@gmail.com)

Phone: + 66 (0) 93-297-7754

ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ နောက်ဆုံးရသတင်း

အောက်တိုဘာလ (၉) ရက်နေ့ ၂၀၁၅ ခုနှစ်


မိုင်းပွန် ဒေသခံတဦးအား အစိုးရစစ်တပ်မှ ပြန်ပေးဆွဲဖမ်းဆီးခေါ်ဆောင်သွားသည်ကို  
ချက်ချင်းပြန်လွှတ်ပေးရန် ရွာသားများတောင်းဆို

ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းပွန်မြို့နယ်  
ကောင်းယောရွာသား စိုင်းသိန်းထွန်းအား  
အစိုးရစစ်တပ်မှ ဖမ်းဆီးခေါ်ဆောင်သွားပြီး  
ရိုက်နှက်ညှင်းပမ်းမှုနေ့ကို  
ပြန်လည်လွှတ်ပေးရန် ၂၀၁၅ ခုနှစ် အောက်  
တိုဘာလ ၅ ရက်နေ့ က  
ကောင်းယောရွာသူရွာသားများက လွယ်လင်  
စစ်အုပ်ချုပ်ရေးအရာရှိ ရုံးသို့ ပေးပို့ခဲ့သည်။  
အစိုးရစစ်တပ်သည် စိုင်းသိန်းထွန်းအား  
စက်တင်ဘာလက ဖမ်းဆီးခေါ်ဆောင်  
သွားခဲ့ခြင်းဖြစ်သည်။



စိုင်းသိန်းထွန်းအားပြန်လွှတ်ပေးရန်တောင်း ဆိုသည့်စာ တွင်- လွိုင်လင်အခြေ စိုက်တပ်ရင်း (၁၂) နှင့် နမ့်စန်အခြေ စိုက်တပ် ( ၂၄၆ ) တို့သည် စိုင်းသိန်းထွန်းအား စက်တင်ဘာလ ၁၀ ရက်နေ့ ၂၀၁၅ ခုနှစ် ၁၂ နာရီ နှင့် ၁ နာရီအကြားတွင် ၎င်း၏နေအိမ်၌ဖမ်းဆီးကာ ရိုက်နှက်ပြီး ၎င်း၏ဦးခေါင်းအား ဆာလာ အိတ်ဖြင့် စွပ်ကာ ၎င်းတို့ စစ်ကြောင်းနှင့်အတူ ခေါ်ဆောင်သွားခဲ့သည်။

စက်တင်ဘာလ ၁၀-၁၂ ရက် ၂၀၁၅ မိုင်းပွန်မြို့နယ်အတွင်းမဟာတပ်မတော်မှလူ့အခွင့်အရေးချိုးဖောက်ရာပြမြေပုံ



စိုင်းသိန်းထွန်းသည် အသက် ၃၃ နှစ်ရှိပါသည်။ ၎င်းသည် လယ်သမားတစ်ဦးဖြစ်သည်။

စက်တင်ဘာလ ၁၀ နံနက်ပိုင်းက စိုင်းသိန်းထွန်း ယာတောမှအိမ်သို့ပြန်လာပြီး အနားယူနေစဉ် ဗမာ စစ်သား အယောက် ၁၅၀ က အိမ်ခြေ ၄၈ အိမ်ရှိ ၎င်းနေထိုင်သည့် ဝမ်ကောင်းယောရွာသို့ရောက် ရှိ လာသည်။ ထိုအချိန်တွင် စိုင်းသိန်းထွန်းတစ်ယောက် အပါအဝင်ရွာထဲတွင် ယောကျ်ားအနည်း ငယ်သာရှိပြီး အများစုမှာ ယာတောထဲ အလုပ်လုပ်နေချိန်ဖြစ်သည်။

စစ်သားတို့မှာ ရွာတွင်းရှိ ကြက်၊ ဝက်၊ အစားအစာများကိုယူဆောင်ကာ စိုင်းသိန်းထွန်းတို့ အိမ်သို့ ဝင်ရောက်လာပြီး စိုင်းသိန်းထွန်းအား ရိုက်နှက်သည်။ ထိုနောက်ပိုင်း ရွာသူကြီး အိမ်သို့ ဆွဲခေါ် သွား ပြီး စိုင်းသိန်းထွန်းသည် ရှမ်းစစ်သားဖြစ်ကြောင်း သက်သေအထောက်အထား ဖြင့်တွေ့ရှိသည်ဟု ဆိုကာ ထပ်မံကန်ကြောက်ရိုက်နှက်သည်။ ထို့နောက် လက်ပြန်ကြီးတုတ်၊ ဆာလာအိတ်ဖြင့် ခေါင်းစွပ်ပြီးဆက်လက် ခေါ် ဆောင်သွားသည်။

နောက်တရက်ရောက်သော်အခြား ရွာမှရွာသားတစ်ယောက်သည် စိုင်းသိန်းထွန်းအား နောက်ပြန် ကြီးတုတ်အနေအထားဖြင့် အစိုးရစစ်သားများက ဝမ်ကောင်းယောရွာမှ ခေါ်ဆောင်သွားသည်ကို

တွေ့ရကြောင်း ၊ ထိုအချိန်က စိုင်းသိန်းထွန်းသည် ရှမ်းစစ်တပ်စုံကိုဝတ်ဆင်ထားကြောင်း၊ ဦးခေါင်းတွင်ဆာလာ အိတ်မရှိသော်လည်း ပါးစပ်ကိုတိတ်နှင့်ပိတ်ထားကြောင်းပြန်လည်ပြောပြသည်။

၎င်းနေအိမ်မှဝတ်ဆင်လာသည့် ပုဆိုးနှင့် ဖိနပ်ကိုမူ ရွာသူကြီးအိမ်ရှေ့ရှိ ပစ်ထုတ်ထားသည်ကိုတွေ့ရှိခဲ့သည်။ ၎င်းဝတ်ဆင်ခဲ့သည့် တီရှပ်တွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး တံဆိပ်၊ ရှမ်းပြည်ပြန်လည် ထူထောင် ရေးကောင်စီ (RCSS/ SSA) ပါရှိသဖြင့် ၎င်းအား ရှမ်းစစ်သားအဖြစ်စွပ်စွဲခြင်းဖြစ်နိုင်ကြောင်း ရွာသူ၊ ရွာသားများက ပြောဆို၏။



Front of T-shirt



Back of T-shirt

စိုင်းသိန်းထွန်းဝတ်ဆင်သော မူးယစ်ဆေးဝါးရှင်းလင်းတိုက်ဖျက်ရေး တီရှပ်

ထိုနောက် စိုင်းသိန်းထွန်းအားဖမ်းဆီးသွားသော အစိုးရစစ်ကြောင်းသည် အဆိုပါရွာနှင့် ( ၅ ) မိုင် အကွာလောက်ရှိ ဝမ်ကုန်းတန်ရွာ လျှောက်သွားခဲ့ရာ စက်တင်ဘာ ၁၁ ရက် (၁၁)နာရီအချိန်တွင် ရောက် ရှိခဲ့သည်။ ကုန်းတန်ရွာတွင် အပစ်ခတ်ရပ်စဲရေးအဖွဲ့ဝင်ဖြစ်သည့် ပအိုဝ်းအမျိုးသားတပ်မတော် PNA ကအခြေစိုက်နေထိုင်ပါသည်။

PNA ရပ်ကွက်မှ အုပ်ချုပ်ရေးအရာရှိ ဗိုလ်မှူးစောနိုင်၏ ပြောပြ ချက်အရ အစိုးရစစ်ကြောင်းသည် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS / SSA) တပ်ဖွဲ့ ဝင်စိုင်းသိန်းထွန်းနှင့်အတူ ရောက် ရှိလာကာ အစိုးရတပ်မတော်သားအား သတ်ဖြတ်သူဟု မိတ်ဆက်ပြောဆိုပြီး ကုန်းတန်ရွာတွင် တစ်ည တည်းခိုလိုသည်ဟုပြောဆိုသည်။

အစိုးရစစ်ကြောင်းက စိုင်းသိန်းထွန်းအား မသေမချင်း ရိုက်နှက် ပြစ်ဒဏ်ပေးမည်ဟုလည်း ပြောဆို ကြောင်း ၎င်းက ဆက်လက်ပြောပြသည်။

ဗိုလ်မှူးစောနိုင်သည် စိုင်းသိန်းထွန်း၏နဖူးတွင် ဖူးရောင်ဒဏ်ရာပြင်းထန်သည်ကိုတွေ့ရသဖြင့် ၎င်းတို့ ရွာတွင်တည်းခိုစဉ် တကယ်သေဆုံးနိုင်ဖွယ်ရှိသည်ဟုဆိုကာ ၎င်းတို့စစ်ကြောင်းအား တည်းခိုခွင့် မပြု ခဲ့ပေ။ ထိုကြောင့်အဆိုပါစစ်ကြောင်းသည်ရွာမှထွက်ခွာပြီး တောထဲတွင်အိပ်ခဲ့သည်။

နောက်နေ့တွင် အဆိုပါ စစ်ကြောင်းသည် နောင်ပါတက်ရွာ တောင်ဘက်သို့ဆက်လျှောက်ခဲ့သည်။ နောင်ပါတက်ရွာသားများလည်း စိုင်းသိန်းထွန်းကို ရှမ်းဝတ်စုံဖြင့် ဗမာစစ်ကြောင်းနှင့်အတူ ရွာမှဖြတ် သန်းသွားသည်ကိုတွေ့ရသည်ဟုဆိုပါသည်။ စိုင်းသိန်းထွန်း၏မျက်နှာတွင် သွေးများနှင့် ဖူးရောင် ညှိမ့်နေသည်ကိုတွေ့ရကြောင်းလည်း နောင်ပါတက်ရွာသားများကထပ်မံ ပြောဆိုသည်။

စိုင်းသိန်းထွန်း၏မိဘများဖြစ်ကြသော ဝမ်ကောင်းယောရွာနေ လုံးအွမ် ၊ ပုဆာ တို့မှာ သားအတွက် လွန်စွာစိုးရိမ်ပူပန်နေကြသည်။



စိုင်းသိန်းထွန်း၏အိမ်

စိုင်းသိန်းထွန်းသည်စိတ်ရင်းကောင်း သူတစ်ဦးဖြစ်ပြီးရပ်ရွာ သာရေး နာရေးတွင် အစဉ်ကူညီနေသူ သာမန်အရပ်သားတစ်ဦးဖြစ်ကြောင်း၊ မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းမှ တပ်ဖွဲ့ဝင်မဟုတ် ကြောင်း ဝမ်ကုန်းယောရွာသားများကအတည်ပြုပြောဆိုသည်။

စိုင်းသိန်းထွန်းပြန်လွှတ်ရန် ရွာသားများ၏တောင်းခံစာတွင် ဝမ်ကောင်းယော အုပ်ချုပ်ရေးဗိုလ်မှူးနှင့် ရွာ ဘုန်းကြီးကျောင်းမှ ဆရာတော်တို့ကလည်း လက်မှတ်ရေးထိုးခဲ့သည်။၎င်းစာကို မိုင်းပွန်သာမက လွိုင်လင်ခရိုင်အဆင့် အစိုးရသက်ဆိုင်ရာအရာရှိ၊ ရဲ၊ စစ်ထောက်လှမ်းရေး ရုံးများသို့ ပေးပို့ခဲ့သည်။

ထို့အပြင် မိုင်းပွန်မြို့ရှိ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD) နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီပါတီ ( SNDP ) ရုံးသို့လည်း အဆိုပါတောင်းခံစာကို ပေးပို့ခဲ့သည်။

၎င်းတောင်းခံစာနှင့်ပတ်သက်ပြီးမည်သည့် အရာရှိမှတာဝန်ယူဆောင်ရွက်ဖြေရှင်းခြင်းမရှိသေးပေ။ မည်သို့ပင်ဆိုစေကာမူ တောင်းခံစာများရုံးအသီးသီးသို့ ပေးပို့အပြီး နောက်ပိုင်း အောက်တိုဘာလ ၇ ရက်နေ့အထိ စိုင်းသိန်းထွန်းအား မန်းမက်ကာ နှင့် ကုန်းတန်ကြားရှိ အင်အား ၆၀ ခန့်ရှိ တပ်မ ၁၂ တပ်စခန်းတွင် ချုပ်နှောင်ထားဆဲတွေ့ရသည်ဟုဆိုပါသည်။

စိုင်းသိန်းထွန်းနေထိုင်သော ဝမ်ကောင်းယောရွာသည် မိုင်းပွန်တောင်ဘက် ၁၂ မိုင်အကွာရှိပြီး နောင်ပါတက်ရွာ၏မြောက်ဘက် ၁၄ မိုင်လောက်အကွာဝေးရှိသည်။ စက်တင်ဘာလ ၁၂ ရက်နေ့ ၂၀၁၅ က ရွာသူရွာသားများအပေါ် အစိုးရစစ်ကြောင်းမှ လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့မှုအကြောင်းကို (<http://www.shanhumanrights.org/burmese/index.php/news-updates/187-2015-09-28-08-37-53>) တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။



ဝမ်ကောင်းယောကျေးရွာ

အသေးစိတ်သိလိုပါက

ဆက်သွယ်ရန်

စိုင်းဟော်ရှန် + ၆၆ (၀) ၆၂-၉၄၁-၉၆၀၀ (အင်္ဂလိပ်၊ ရှမ်း )

စိုင်းခွန်းမိုင် + ၆၆ (၀) ၉၄-၆၃၈-၆၇၅၉ (အင်္ဂလိပ်၊ ဗမာ)